

မာတိကာ

	နိဒါန်း	၁
၁။	ဝိပဿနာအားထုတ်နည်း အခြေခံအချက်များ	၅
	(က) ပထမပိုင်း ၊ လက်တွေ့တရားထိုင်နည်း ၊ အသက်ရှူခြင်း	၇
	(ခ) ဒုတိယပိုင်း ၊ ဝေဒနာရှုခြင်း	၈
	(ဂ) ပြင်းထန်တဲ့ဝေဒနာလွန်သော်	၉
	(ဃ) နိဂုံး	၉
၂။	ဝိပဿနာတရားမထုတ်မီ ဆောင်ရွက်ရန် ပုဗ္ဗကိစ္စ-ပရိကံပြုခြင်း	၁၀
၃။	သီလဆောက်တည်ခြင်း	၁၂
၄။	ဝိပဿနာလက်တွေ့အလုပ်စခန်းအဆင့်ဆင့်	၁၅
၅။	အာနုပါန	၁၇
	(က) ပထမအဆင့်	၁၇
	(ခ) ဒုတိယအဆင့်	၁၈
	(ဂ) တတိယအဆင့်	၂၀
	(ဃ) စတုတ္ထအဆင့်	၂၁
	(င) နာမရူပပရိစ္ဆေဒဉာဏ်	၂၉
	(စ) သမ္မာသနဉာဏ်	၃၀
	(ဆ) ဥဒယဘယဉာဏ်	၃၁
	(ဇ) ဘင်္ဂဉာဏ်	၃၁
	(ဈ) ဗလဝိပဿနာဉာဏ်	၃၂
	(ည) ဒွါရဉာဏ်	၃၂
၆။	ဝိပဿနာကမ္မဋ္ဌာန်းတရားအားထုတ်ခြင်းနှင့် ပတ်သက်၍ သိကောင်းစရာများ	၃၆

၇။	ဝိပဿနာအကြောင်းအခြေခံသိကောင်းစရာများ	၇၁
၈။	ပဋိစ္စသမုပ္ပါဒ်စက်ရဟတ်ဟူသည်ကား အဘယ်နည်း	၁၀၈

နိဂုံး ၁၁၂